



လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှုတမှုမရှိသည့် အလုပ်အကိုင်ခန့်ထားရေးလုပ်ဆောင်ချက်များအတွက် အထူးအကျိုးဆောင်ရုံး

အမေရိကန်ပြည်ထောင်စု တရားရေးဦးစီးဌာန ပြည်သူများ ရပိုင်ခွင့်ဌာနခွဲ

ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းသူများ - ပုံစံ I-9 အကြောင်း သင်သိထားသင့်သည့်အရာ

အမေရိကန်ပြည်ထောင်စုတွင်အလုပ်လုပ်ကိုင်ရန် သင်သည် အလုပ်လုပ်ခွင့်ရှိသူဖြစ်ကြောင်း စစ်ဆေးသည့် ပုံစံဖြစ်သည့် "ပုံစံ I-9" ကို ဖြည့်စွက်ရမည်။ **စည်းမျဉ်းများကို မလိုက်နာသည့် အလုပ်ရှင်များသည် သင့်အား ခွဲခြားဆက်ဆံမှုများကို ပြုလုပ်နိုင်သည်။**

I-9 အပိုင်း ၁ အတွက် သင့်အကြောင့် အချက်အလက်များကို ပေးရမည်။

- ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများကို "အလုပ်လုပ်ခွင့်ရှိသည့် နိုင်ငံခြားသားများ"ဟု သတ်မှတ်သည်။ အဘယ့်ကြောင့်ဆိုသော် အလုပ်လုပ်ရန် အမြဲတမ်းအခွင့်အရေးရှိသည့်အတွက် သင်သည် သင်၏အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးရက်အတွက်နေရာလွတ်တွင် "N/A" ("မသက်ဆိုင်")ဟု ရေးရမည်။
- နိုင်ငံခြားသားမှတ်ပုံတင်အမှတ်အစား သင်၏ I-94 ဝင်ခွင့်နံပါတ်ကို ပေးရန် ရွေးချယ်ပါက သင်၏ နိုင်ငံကူးလက်မှတ်ရှိလျှင် ထိုအချက်အလက်များကို ပေးပါ။ နိုင်ငံကူးလက်မှတ်မရှိပါက သင်၏ နိုင်ငံကူးလက်မှတ်အချက်အလက်များ အတွက် ပေးထားသည့်နေရာလွတ်တွင် "N/A" ("မသက်ဆိုင်")ဟု ရေးရမည်။
- သင်၏ I-94 ကဒ်တွင် ပုံနှိပ်စာလုံးဖြင့်ရေးထားသည်ကို ဖျက်ထားပြီး လက်ရေးဖြင့်ရေးထားသည့်နံပါတ် တစ်ခုပါရှိပါ လက်ဖြင့်ရေးထားသည့် နံပါတ်သည် သင်၏ I-94 နံပါတ်ဖြစ်သည်။

I-9 ၏ အပိုင်း ၂ အတွက် သင်မည်သူဖြစ်ကြောင်းမှတ်ပုံတင်ကဒ်နှင့် အလုပ်လုပ်ခွင့်ကို ပြသသည့် သင်၏ အထောက်အထားစာရွက်များကို သင်၏ အလုပ်ရှင်အား တင်ပြရမည်။

- I-9 တွင် လက်ခံနိုင်သည့်အထောက်အထားစာရွက်များ စာရင်း သုံးခု ရှိသည် - စာရင်း က (မှတ်ပုံတင်ကဒ်နှင့် အလုပ်လုပ်ခွင့် ပေါင်းစပ်ထားသည့် အထောက်အထားစာရွက်များ)၊ စာရင်း ခ (မှတ်ပုံတင်အထောက်အထားစာရွက်များ) နှင့် စာရင်း ဂ (အလုပ်လုပ်ခွင့်အထောက်အထားစာရွက်များ)။ သင်သည် စာရင်း က မှ အထောက်အထားစာရွက် သို့မဟုတ် စာရင်း ခ နှင့် စာရင်း ဂ ရှိ အထောက်အထားစာရွက်ပေါင်းထားမှု တို့မှ တစ်ခုခုကို ပေးနိုင်သည်။
- သင့်တွင် ပြည်နယ်မှတ်ပုံတင်ကဒ်နှင့် ကန့်သတ်ချက်မရှိသည့် လူမှုဖူလုံရေးကဒ် တို့ပါရှိပါက သင့်အလုပ်ရှင်အား အလုပ်လုပ်ခွင့်အထောက်အထားစာရွက်များကို ပြသရန်မလိုအပ်ပေ။
- သင်သည် ဒုက္ခသည်တစ်ဦးဖြစ်ပါက သင်၏ I-94 သည် သင်အလုပ်ခန့်အပ်ခံရသည့်အချိန်မှ ရက်ပေါင်း ၉၀ သက်တမ်းရှိသည့် စာရင်း က အထောက်အထားစာရွက်တစ်ခု ဖြစ်သည်။ ရက်ပေါင်း ၉၀ ပြီးနေောက် သင်သည် စာရင်း က အထောက်အထားစာရွက် သို့မဟုတ် စာရင်း ခ နှင့် စာရင်း ဂ ရှိ အထောက်အထားစာရွက်ပေါင်းထားမှု အထောက်အထားစာရွက်ကို ပြသရမည်။
- သင်သည် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူဖြစ်ပါက သင်၏ I-94 ကို စာရင်း ဂ အထောက်အထား စာရွက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။

အလုပ်ရှင်တစ်ဦးတွင် စာရွက်စာတမ်းများကို ထပ်မံတောင်းခံနိုင်သည့် အခွင့်အရေးကို ကန့်သတ်ထားသည်။

- အပိုင်း ၂ အတွက် သင်၏ အလုပ်လုပ်ခွင့်အထောက်အထားစာရွက်ကို ပြသခဲ့ပါက သင်၏ အလုပ်ရှင်သည် သင်၏ အလုပ်လုပ်ခွင့်အထောက်အထားစာရွက် သက်တမ်းကုန်သောအခါ အခြားတစ်ခုကို တောင်းခံလိမ့်မည်။ ဤအချိန်တွင် သက်တမ်းမကုန်သေးသည့် စာရင်း က စာရွက်တစ်ခု သို့မဟုတ် ကန့်သတ်မထားသည့် လူမှုဖူလုံခြုံရေးကဒ် ကဲ့သို့သော စာရင်း ဂ စာရွက်တစ်ခု သင်နှစ်သက်ရာ တစ်ခုခုကို ပြသနိုင်သည်။ အလုပ်လုပ်ခွင့်အထောက်အထားစာရွက်စာတမ်းကို ထပ်မံပြသရန် မလိုအပ်ပေ။
- အပိုင်း ၂ အတွက် ပြည်နယ်မှတ်ပုံတင်ကဒ် နှင့် ကန့်သတ်ချက်မရှိသည့် လူမှုဖူလုံရေးကဒ် တို့ကဲ့သို့ စာရင်း ခ နှင့် စာရင်း ဂ တို့မှ စာရွက်စာတမ်းများကို ပြသပါက သင်၏ အလုပ်လုပ်ခွင့် အထောက်အထားစာရွက်စာတမ်းများ သက်တမ်းကုန်ဆုံးနေပြီးဖြစ်သော်လည်း သင့်အလုပ်ရှင်က သင်၏ စာရွက်စာတမ်းများကို ထပ်မံ၍ မတောင်းခံရပေ။

သင်သည် အလုပ်စတင်လုပ်ရန် သင်၏ လူမှုဖူလုံရေးနံပါတ်ကို မလိုအပ်ပေ။

- အလုပ်ရှင်တစ်ဦးသည် သင့်တွင် လူမှုဖူလုံရေးနံပါတ်မရှိသေးလျှင်ပင် သင့်အား အလုပ်လုပ်ခွင့်နှင့် လုပ်ခလစာကို ပေးရမည်။
- သင်အလုပ်စတင်ချိန်တွင် သင်၏နံပါတ်မရှိပါက အပိုင်း ၁ ရှိ လူမှုဖူလုံရေးနံပါတ် အကွက်တွင် ကွက်လပ်ချန်ထားပါ။ သ်၏အလုပ်ရှင်က အီး-မှန်ကန်ကြောင်းစစ်ဆေးခြင်းကို အသုံးပြုလျှင်ပင် ကွက်လပ်ချန်ထားနိုင်သည်။

အကယ်၍ I-9 နှင့် ခွဲခြားဆက်ဆံခြင်းအကြောင်းကို အသေးစိတ် ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ အခမဲ့ အရေးပေါ် ဖုန်းလိုင်းနံပါတ် ၁-၈၀၀- ၂၅၅-၇၆၈၈ သို့ဆက်သွယ်ပါ။ သို့မဟုတ် www.justice.gov/crt/about/osc တွင် သွားရောက်ကြည့်ရှုပါ။ နိုင်ငံခြားဘာသာစကားဖြင့် ဘာသာပြန်ဆိုပေးခြင်းများကိုလည်း ရရှိနိုင်ပါသည်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှုတမှုမရှိသည့် အလုပ်အကိုင်ခန့်ထားရေးလုပ်ဆောင်ချက်များအတွက် အထူးအကျိုးဆောင်ရုံး အခွန်အခမဲ့ သီးသန့်ဖုန်းလိုင်း - ၁၈၀၀- ၂၅၅-၇၆၈၈ (တနင်္လာ - သောကြာ၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အရှေ့ပိုင်း အချိန်) ဘာသာပြန်များကို ရရှိနိုင်ပါသည်။ <http://www.justice.gov/crt/about/osc/>